

- ၁၀ <sein'> ①表示未来时的助词, 意为, 将使之……: ခုနစ်ရက်အတွင်းရ ~ မည်။ 七天内准使你得到。②表示忍心: ရောဂါးသူကိုလက်ပိုက်ကြည့်နေ ~ သူရှိပါသလား။ 难道真有人忍心见人溺水而不救吗?
- မိမိကနဲ့ ၃၁ <sein' g-ne:> 寒战, 寒噤: ကျောထ ~ ဖြစ်သွားမီတယ်။ 打了个寒战。
- မိမိကြောက် ၃၂ <sein' kyaut> 心惊胆寒, 毛骨悚然, 阴森可怕
- မိမိချော် ၃၃ <sein' khyei> (古)庄重, 正经, 严肃, 肃穆, 寂静
- မိမိစမ်း ၃၄ <sein' san> 泉
- မိမိစမ်း ၃၅ <sein' zein'> 详细, 仔细, 饶有兴趣: ~ ရှုသည်။ 细看。
- မိမိစမ်းတဲ့တဲ့ ၃၆ <sein' zein' ton' don'> 缓慢地
- မိမိစမ်းလေးလေး ၃၇ <sein' zein' lei: lei:> = မိမိပြန်ပြီ
- မိမိစွဲ ၃၈ <sein' swe:> ①很有味道 ②脍炙人口
- မိမိဆေးပူလဲ ၃၉ <sein' hsei: p-le:> 【植】睡菜属植物, 睡菜 Bogbean; buckbean
- မိမိဆတ် ၄၀ <sein' hsat> = မိမိဆတ် 半生不熟, 态度生硬
- မိမိတော် ၄၁ <sein' daw:> ①沼泽地上的丛林 ②雨季中没入水中的灌木林
- မိမိထွက် ၄၂ <sein' htwt> 渗出: ရေများမြော်းထဲ ~ လာပြီ: ပေါ်သွောင်းကလေး ဖြစ်လာသည်။ 水从地下渗出, 汇成溪流。
- မိမိပေါက် ၄၃ <sein' baut> 过滤孔
- မိမိရေ ၄၄ <sein' yei> ①渗出的水 ②沼泽地上的水
- မိမိဝင် ၄၅ <sein' win> ①渗入: ဥမ်ငိုက်ခေါင်းတွင်သို့ရေများနှင့် ~ လာသည်။ 水从墙壁渗入隧道内。②潜移默化
- ၄၆ <sein' win> ③深入(群众): ကော်များကလုပ်းလုပ်သမားများအတွင်း ~ စည်ရုပ်ပုံရှားပြုပါသည်။ 干部也深入农民中间开展组织活动。
- မိမိသောင့် ၄၇ <sein' dhaw: hnng> 使……, 为了……: ပြော ~ 为了使他说……
- မိမိအေး ၄၈ <sein' ei:> 寒冷刺骨, 凛冽
- မိမိအိုး ၄၉ <sein' o:> 【化】过滤器, 滤水缸
- မိမိ ၅၀ <sein'> ①泡, 浸: ရေထဲ ~ ထားပါ။ 泡在水里吧! / ရွှေရည် ~ လက်ကောက် 镀金手镯 / ~ ဆေး: 浸液, 泡剂 ②沉浸
- မိမိအိမ်ပြောပြီ ၅၁ <sein zein pyei byei> = မိမိပြန်ပြီ
- မိမိဆေး ၅၂ <sein zei:> 浸制的药水
- မိမိပြန်ပြီ ၅၃ <sein byei n-byei> 慢吞吞地, 不慌不忙, 从容不迫: ကျွန်တော် ~ ဧော်ကြည့်နေမိသည်။ 我从容不迫地凝视着。/ သူသည်ထမင်းကို ~ စားနေသည်။ 他细嚼慢咽地吃着饭。
- မိမိပိုင် ၅၄ <sein pin> = မိမိရည်
- မိမိရေ ၅၅ <sein yei> 恶果(因不尊敬长辈而得恶报): ~ နာ (迷信)由于受到报应而得的病
- မိမိရောက် ၅၆ <sein yei gwet> 一种麻疯病
- မိမိရောင် ၅၇ <sein yei thin'> 应誓, 得到恶报
- မိမိရည် ၅၈ <sein yei/ sein yi> 用糯米或棕榈糖汁加酵母酿成的酒
- မိမိ: ၅၉ <sein:> ①绿, 青, 碧绿 ②(果实)没有成熟, 生的: သရက်ထိုး ~ (未熟的)芒果 ③(木、竹等)未晾干: အိမ်ထောင်ပရိဘာဂကိုသစ် ~ နှင့်မလုပ်နိုင်။ 不能用未晾干的木材做家具。/ ထောင် ~ 湿木柴 ④(食物)未煮熟, 或未煮过的: ဒီကြော်အာ ~ လားအကျက်လား။ 这鸡蛋是生的还是熟的? ⑤生疏, 陌生: ခုနက္ခာ ~ နှစ်ယောက်လာတယ်။ 刚才来了两个陌生人。/ ဒီးပွားရေးဘာသာရပ်ဆိတာအလွန် ~ နေသောဘာသာရပ်ဖြစ်သည်။ 经济对我们来说是很陌生的专业。⑥冷淡, 薄情, 见外: မြှုပ်နှံကိုပို့ ~ တာဝါကွာ့။ 玛妙米太薄情了。/ ရန်ကုန်ရောက်နေတာဘောင်အိမ်မောင်တာတော့ ~ လွန်းတယ်။ 来仰光都不到家里来, 太见外了。
- မိမိကား ၅၁ <sein: ga:> 冷淡, 无情, 薄情: ~ ရှင်ဝင်သည်။ 冷酷无情。
- မိမိကော် ၅၂ <sein: kaw:> 剥碎, 刮
- မိမိချို့ ၅၃ <sein: khyin> (古)冷酷无情, 残酷
- မိမိဓားငါးပါ ၅၄ <sein: za: ng-pi:> 虾酱, 也称 ပွဲနှင့်ငါးပါ
- မိမိဓားဘီလူး ၅၅ <sein: za: b-lu:> 青面獠牙的恶魔
- မိမိဓားဥုံး ၅၆ <sein: za: u'> 凉薯 Pachyrhizus Angulatus, Rich Dolichos bulbosas (Chinese potato)
- မိမိဆောင် ၅၇ <sein: saw> 生味, 腥味
- မိမိဆို့ ၅၈ <sein: so> ①青绿, 苍翠, 葱茏: ~ ထူထောက်ဗြို့: 葱茏茂密的森林 / မိမိဆို့နိစိရှိသည်။ 绿油油, 苍郁。②有生味, 有腥味
- မိမိစိမ်းဓားစားစား ၅၉ <sein: zein: sa: za:> = မိန်းစိန်းဝါးဝါး
- မိမိစိမ်းဗုံးနှင့် ၆၀ <sein: zein: sun zun> 薄情, 冷淡: ~ ပြုသည်။ 待人冷淡。
- မိမိစိမ်းထယ်ထယ် ၆၁ <sein: zein: hte de> 薄情, 冷淡: ဖောက်ကြုံကဲ့သို့ ~ နေလွန်းသည့်အတွက် 因为父亲如此冷淡……
- မိမိဆတ် ၆၂ <sein: hsat> ①(态度)生硬, (东西)硬: ~ သောပြောင်းဆုံး ②半生不熟
- မိမိဆတ်ဆတ် ၆၃ <sein: hsat hsat> ①生硬地: ဒီကောင်မလေးကပြုတဲ့မနဲး ~ နွဲတယ်မနဲးဖို့ကောင်းတယ်။ 这女孩态度生硬, 真可恶。②半生不熟: ထမင်း ~ ဖြစ်သည်စားရှုံးမကောင်း။ 夹生饭, 不好吃。
- မိမိဆုံး ၆၄ <sein: hsun> (古)陌生, 生疏, 冷淡
- မိမိညီး ၆၅ <sein: nyo> 深绿色, 苍翠